

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၂)၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) တို့အရ
မ-တည်အပိုင်ပစ္စည်းတန်ဖိုးလျော့ငွေ တောင်းခံသောပုံစံ

(- - ၂၀ မှ - - ၂၀ အထိ အခွန်ကာလအတွက်)

(ကျပ်)

မ-တည်အပိုင် ပစ္စည်းအမျိုး အမည်	မူလ တန်ဖိုးငွေ	တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းတို့အတွက် ကုန်ကျသည့် မ-တည်စရိတ်	ဇယားကွက်(၁)တွင် ဖော်ပြထားသော ပစ္စည်းကို စတင်အသုံးပြု သောနေ့	မ-တည်အပိုင်ပစ္စည်း တစ်ခုခုကိုဝင်ငွေနှစ် အတွင်း ရောင်းလျှင် သို့မဟုတ် ဖျက်ဆီးပစ် လျှင် ထိုပစ္စည်း၏ မူလ တန်ဖိုး	တန်ဖိုးလျော့ငွေတွက်ရန် ပစ္စည်းတန်ဖိုးငွေ ဇယားကွက်	တန်ဖိုးလျော့ငွေ ရာခိုင်နှုန်း	တောင်းခံသော ပစ္စည်းတန်ဖိုး လျော့ငွေ
(၁)	(၂)	(၃)	(၄)	(၅)	(၂)+(၃)-(၅)= (၆)	(၇)	(၈)

မှတ်ချက်။ ပစ္စည်းတစ်ခုချင်းအတွက် အထူးပြုဖော်ပြလိုသော ကိစ္စရပ်ရှိပါက သီးခြားစာဖြင့် ရေးသားပူးတွဲတင်ပြရန်။

ရက်စွဲ၊ -----

လက်မှတ်-----
အမည် -----
အခွန်ထမ်းမှတ်ပုံတင်အမှတ် -----
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -----
လုပ်ငန်းအမည်-----
လုပ်ငန်းလိပ်စာ-----